

ကြိုင်အေး နဝါ <kyain ei> 清香
ကြိုင်းဆင် နါ <kyain: thin> 【植】一种中稻
ကြွဲ ကါ <kyin> ①避开,回避 ②革除(宗教用);တုန်းကြီးများကဒီလူကို ~ လိုက်ကြတယ်။ 和尚们把这个人逐出教門。③排斥,孤立;သူ့ကို ~ ထားကြသည်။ 大家不理他。
 ④ = ကြည့်
ကြွဲဖဲ ကါ <kyin phe> = ကြည့်ဖယ်
ကြွဲဖယ် ကါ <kyin phe> 避开,回避
ကြွဲရှောင် ကါ <kyin shaun> 避开,躲开,避免; လူမိုက်ကို ~ ပါ။ 别跟坏人打交道。
ကြွဲး ကါ <kyin> (书)带,携带;叫走,搬运
ကြွဲးဆောင် ကါ <kyin: hsaun> ①携带 ②(替人)服务,运送
ကြည့် I ကါ <kyi'> ①看;ရှုရှင် ~ မယ်။ 看电影。 / ~ မြင်နည်း 看问题的方法 ②照看,照料,看; ကလေး ~ လိုက်ပါ။ 照顾一下孩子吧。 / မင်းတို့အဝတ်အစားကိုပါ ~ ထားလိုက်မယ်မင်းတို့ဝင်ပြိုင်ပါ။ 你们的衣服我看着,你们去比赛吧! ③小心,注意; ~ ပြောနော်။ 说话得注意呀! ④视情况而定; ~ လုပ်ပါ။ 瞧着办吧! II ကထာ <kyi'> 表示 试做某事; လုပ် ~ စမ်းပါ။ 做做看。 / ဆရာကိုမေး ~ ပါ။ 问问老师看。 / ဆ ~ ပါဦး။ 掂量一下,估计一下。
ကြည့်ခိုး ကါ <kyi' kho> (诗)偷看,窥视
ကြည့်ခင်း နါ <kyi' gin> 风景; ~ ကြည့်ကွက် 风景
ကြည့်ချင်ပွဲ နါ <kyi' gyin bwe> = ဗလာပွဲ
ကြည့်ငဲ့ ကါ <kyi' nge> (诗)斜眼看旁处
ကြည့်စောင်း ကါ <kyi' saun> (诗) = ကြည့်ငဲ့
ကြည့်ပျော်ပျော် ကဝါ <kyi' byaw shu' byaw> 顺眼;အခန်းရှင်းထားလို့ ~ ဖြစ်နေတာ။ 房间收拾之后看起来才很舒服。 / သတို့သမီးက ~ ရှိပါတယ်။ 新娘子长得还算漂亮。
ကြည့်မြင်တိုင် နါ <kyi' myin dain> 仰光市管辖的九文台区
ကြည့်မှန် နါ <kyi' hman> 镜子; ~ အခုံး 凸面镜 / ~ အခက် 凹面镜
ကြည့်မျှော် ကါ <kyi' hmyaw> ①观察,远眺,眺望;ခေါင်းတထောင်ထောင်၊ လည်တမော့မော့နှင့် ~ နေသည်။ 举首眺望。 ②考虑;လုပ်သင့်မလုပ်သင့်ကို ~ ပြီးဆုံးဖြတ်ပါ။ 该做不该做,你考虑决定吧!
ကြည့်ရှု ကါ <kyi' shu> ①看,观看,观察,观赏; ကပွဲကို ~ သည်။ 观看舞蹈演出。 / အခြေအနေကို ~ သည်။ 看情况。 ②学习,研究;သင်္ချာကို ~ မှတ်သားပါ။ 研究数学。 ③照顾,帮助,照料;ဒီကလေးကိုဘယ်သူက ~ သလဲ။ 谁照料这孩子? / လူနာကို ~ သည်။ 照顾病人。
ကြည် I နဝါ <kyi> 清澈,皎洁; ရေ ~ သည်။ 水清澈。 / မှန် ~ သည်။ 镜子亮。 / အသံ ~ သည်။ 声音清晰。 / အသားအရေ ~ သည်။ 皮肤细嫩。 II ကါ <kyi> ①喜爱,

中意,合意; အချင်းချင်း ~ နေကြသည်။ 彼此看中。 ②愉快,高兴; ဝိတ် ~ သည်။ 心情愉快。 / မျက်နှာ ~ သည်။ 面带悦色。
ကြည်ကြည်သာသာ ကဝါ <kyi gyi tha dha> 痛快地,心甘情愿; သူ့ဆီကဘာပစ္စည်းငှားငှား ~ ရဘူးတယ်ကိုမရှိဘူး။ 不管向他借什么,从来没有痛痛快快地给过。
ကြည်ဆူ နဝါ <kyi hswa> (诗)纯洁,(心)清静
ကြည်ဆွတ် နဝါ <kyi hsut> (诗)(心情)舒畅;清静
ကြည်ညို ကါ <kyi nyo> ①敬爱,崇敬,崇拜;ဆရာကြီးရဲ့တော်လှန်ရေးစိတ်ဓာတ်ကို ~ ကော်ရော်ကြသည်။ 人们崇敬老先生的革命精神。 ②【佛】信奉; ~ ကိုးကွယ်သည်။ 信仰…… ③高兴,愉快
ကြည်ညွတ် ကါ <kyi nyut> = ကြည်ညို
ကြည်နူး ကါ <kyi nu> 愉快,心旷神怡; ~ စရာကောင်းတဲ့ရှုခင်း 令人神往的景色
ကြည်နဲ့ကြည်နဲ့ နဝါ <kyi ne: kyi nu> = ကြည်နဲ့ကျည်နဲ့
ကြည်နှစ် ကါ <kyi hnit> (诗)喜悦,喜爱
ကြည်ပြာရောင် နါ <kyi bya yaun> 蔚蓝色
ကြည်ဖြူ ကါ <kyi byu> ①心地纯洁 ②喜爱,亲切; ညီအစ်ကိုချင်းပါ ~ ကြတာပေါ့။ 亲兄弟之间,当然亲热了。 ③心甘情愿;သဒ္ဓါ ~ သည်။ 慷慨。 ④依从
ကြည်မြဲ နဝါ <kyi mya> 心旷神怡,愉快; 安宁;ဝိတ် ~ သည်။ 心里清静。
ကြည်မြို့ ကါ <kyi nyo> (诗)喜爱
ကြည်မွေ့ ကါ <kyi mwei> 舒畅,惬意;အေးသောလေသည်ညှင်းညှင်းညံ့ညံ့တိုက်လျက်စိတ်ကို ~ စေ၏။ 微风习习,使人心情舒畅。
ကြည်ယုံ ကါ <kyi yon> (诗)相信
ကြည်ရွှင် ကါ <kyi shwin> 愉快
ကြည်လဲ့ နဝါ <kyi le> 明亮的,晶莹的; ~ သောမျက်လုံး 明亮的眼睛
ကြည်လင် နဝါ <kyi lin> 清晰,明亮,皎洁,清澈;အသံ ~ သည်။ 声音清晰。 / ~ သောမြစ်ရေ 清澈的河水 / မျက်နှာ ~ သည်။ 和颜悦色。 / ~ သောကောင်းကင် 晴朗的天空
ကြည်သရာ နါ <kyi th-ra> (古)【动】狮子
ကြည်သာ နဝါ <kyi dha> 明亮,心旷神怡,心情舒畅
ကြည်သက် ကါ <kyi thet> 喜爱,中意
ကြည်သန့် နဝါ <kyi than> 纯洁
ကြည်အေး နဝါ <kyi ei> = ကြည်မြဲ
ကြည်း I နါ <kyi> 陆地; ~ တပ် 陆军 II ကါ <kyi: ① (古)(诗)响 ②痛苦,疼痛 ③忍受; တနှစ်ကျန်တော့တယ် ~ လိုက်မိမ်းပါ။ 就剩一年了,忍耐一下吧! ④撬起; ကုတ်ဖြင့်ကော် ~ သည်။ 用撬棍撬起。
ကြည်းကုန်း နါ <kyi: gon> 陆地